

၁၅၂
၁၅၃
၁၅၄

၁၁။ ။ **အထွေထွေ** ။ ယခုပညာရှင်တို့ကမူ နေထိုင်ပုံအတိုင်းပင်
ရတနာတို့ကို ဝယ်ယူ၍ ဝယ်ယူပေးပေး၍ ယခုရတနာတို့ကို ဝယ်ယူပေးပေး၍
အထွေထွေ ။ **အထွေထွေ** ။ **အထွေထွေ** ။ **အထွေထွေ** ။ **အထွေထွေ** ။
အထွေထွေ ။ **အထွေထွေ** ။ **အထွေထွေ** ။ **အထွေထွေ** ။ **အထွေထွေ** ။
အထွေထွေ ။ **အထွေထွေ** ။ **အထွေထွေ** ။ **အထွေထွေ** ။ **အထွေထွေ** ။
အထွေထွေ ။ **အထွေထွေ** ။ **အထွေထွေ** ။ **အထွေထွေ** ။ **အထွေထွေ** ။

Handwritten text in an ancient script, possibly Pāli, on a rectangular piece of aged, yellowish paper. The text is arranged in approximately seven lines, written in a dark ink. The script is highly stylized and compact. The paper shows signs of age, including some staining and wear at the corners. The text is framed by a faint red border on the left and right sides.

၁၅၁
၁၅၂
၁၅၃

၁၅၁။ **သုတေသန** နှစ်ပတ်လည်အတွက်။ **သုတေသန** နှစ်ပတ်လည်အတွက်။ **သုတေသန** နှစ်ပတ်လည်အတွက်။
၁၅၂။ **သုတေသန** နှစ်ပတ်လည်အတွက်။ **သုတေသန** နှစ်ပတ်လည်အတွက်။ **သုတေသန** နှစ်ပတ်လည်အတွက်။
၁၅၃။ **သုတေသန** နှစ်ပတ်လည်အတွက်။ **သုတေသန** နှစ်ပတ်လည်အတွက်။ **သုတေသန** နှစ်ပတ်လည်အတွက်။

ସୁଦେଶିନେନିପାଳାଶମିଳାପାଳନଠା ॥ ହେମପାଦପୁରାଣଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥
ପୁରାଣଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥
ନଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥
କିମିଶିମାପୁରାଣଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥
ସାଧୁମା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥
କିମିଶିମାପୁରାଣଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥ କିମିଶିମାପୁରାଣଠା ॥ ॥

၁၅၂
၁၅၃
၁၅၄

၁၅၂။ သံသယကပ်စွာ ရဟိတဝေဒနာတို့ကို ယူဆခြင်းဖြင့် ယူဆခြင်းဖြင့်
ယူဆခြင်း။ ။ ဤသို့ ယူဆခြင်းတို့ကို ရဟိတဝေဒနာတို့ကို ရဟိတဝေဒနာတို့ကို
သံသယကပ်စွာ ရဟိတဝေဒနာတို့ကို ရဟိတဝေဒနာတို့ကို ရဟိတဝေဒနာတို့ကို
ရဟိတဝေဒနာတို့ကို ရဟိတဝေဒနာတို့ကို ရဟိတဝေဒနာတို့ကို ရဟိတဝေဒနာတို့ကို
ရဟိတဝေဒနာတို့ကို ရဟိတဝေဒနာတို့ကို ရဟိတဝေဒနာတို့ကို ရဟိတဝေဒနာတို့ကို
ရဟိတဝေဒနာတို့ကို ရဟိတဝေဒနာတို့ကို ရဟိတဝေဒနာတို့ကို ရဟိတဝေဒနာတို့ကို
ရဟိတဝေဒနာတို့ကို ရဟိတဝေဒနာတို့ကို ရဟိတဝေဒနာတို့ကို ရဟိတဝေဒနာတို့ကို

Handwritten vertical text on the left margin, possibly a page number or reference.

Main body of handwritten text in an old script, consisting of several lines of characters.

Handwritten text in a historical script, possibly a form of Pictish or Gaelic, written on aged parchment. The text is arranged in three lines and is enclosed within a red rectangular border. The script is highly stylized and difficult to decipher. The first line contains approximately 12 characters, the second line contains approximately 18 characters, and the third line contains approximately 12 characters. The parchment is yellowed and shows signs of wear and tear.